

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုဝင်ဘာလ၊ (၈)ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား ရိုဟင်ဂျာဒုက္ခသည်များ၏ မဲပေးပါဝင် ခွင့်များအား အသိအမှတ်ပြုသင့်သည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃) ရက်

ဦးလှသိန်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ
နေပြည်တော်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

လေးစားအပ်ပါသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီး ခင်ဗျား။

အောက်ပါ လက်မှတ်ထိုးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်(စ်)ဘာဇားခရိုင် ဒုက္ခသည် စခန်းများတွင် ယာယီခိုလှုံနေကြသော ကျွန်ုပ်တို့ ရိုဟင်ဂျာဒုက္ခသည်များ ဦးဆောင်သည့် လူမှုအဖွဲ့ အစည်းများသည် မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကျွန်ုပ်တို့ ရိုဟင်ဂျာ ဒုက္ခသည်များ မဲပေးပါဝင်နိုင်သည့် အခွင့်အရေးကို ထိန်းသိမ်းထားပေးရန် တိုက်တွန်းအပ်ပါသည်။

ပြီးခဲ့သော ရက်သတ္တပတ်များတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံအတွင်းရှိ ရုံးများမှ ရွေးကောက်ပွဲဝင် ရိုဟင်ဂျာကိုယ်စားလှယ်လောင်းတချို့ကို ပယ်ချလိုက်သည်။ ကျွန်ုပ်တို့သည် ရွေးကောက်ပွဲကော်မရှင်အား ထို့သို့ ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ပေးပြီး၊ ရိုဟင်ဂျာများ ရွေးကောက်ပွဲတွင် မဲပေးပါဝင်နိုင်သည့် အခွင့်အရေးကို ထိန်းသိမ်းထားပေးရန် တိုက်တွန်းအပ်ပါသည်။

ကျွန်ုပ်တို့ ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံသားများဖြစ်ကြသည့်အလျောက် ရွေးကောက်ပွဲတွင် မဲပေးပါဝင်ခွင့် ရရှိနိုင်သည်။ ကျွန်ုပ်တို့ ရိုဟင်ဂျာများမှာ ပိတ်ဆို့တားဆီးခံနေရသော်လည်း ၂၀၁၅ ခုနှစ်တိုင်အောင် မဲပေးခွင့် ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံအစိုးရက ကျွန်ုပ်တို့ ရိုဟင်ဂျာများ၏ နိုင်ငံသားအခွင့်အရေးကို ပိတ်ပင်ပြီး၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အရည်အချင်းကိုလည်း တားမြစ်လာသည်။

ပြီးခဲ့သော ဇူလိုင်လတွင် နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲ ပေးနိုင်သည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ကြေညာထားသည်။ ထို့သို့

နိုင်ငံပြင်ပမှ ကြိုတင် ဆန္ဒမဲပေးနိုင်ရန် ၂၀၁၀၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲကာလများမှ စတင်ဆောင်ရွက်လာကြသည်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံပြည်ပရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအားလုံးနှင့်တကွ ရိုဟင်ဂျာဒုက္ခသည်များအား ကြိုတင် ဆန္ဒမဲပေးနိုင်ရန် သေချာဆောင်ရွက်ပေးသင့်သည်။

လက်မှတ်ထိုးထားသည့် ကျွန်ုပ်တို့ ရိုဟင်ဂျာ ဒုက္ခသည်များ ဦးဆောင်သည့် လူမှုအဖွဲ့အစည်းများ ယုံကြည်သည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် မြန်မာသံရုံးအနေဖြင့် နိုင်ငံတကာ လူ့အသိုက် အပိုင်းနှင့် သက်ဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံက အာဏာပိုင်များနှင့် ပူးပေါင်းပြီး၊ ကျွန်ုပ်တို့ မြန်မာနိုင်ငံသား ရိုဟင်ဂျာဒုက္ခသည်များ မဲပေးပါဝင်နိုင်ရန် ကူညီဆောင်ရွက်ပေးသင့်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီ ဒုက္ခသည်စခန်းများတွင် ယာယီ ခိုလှုံနေကြသည့် မဲဆန္ဒရှင်များအား တရားဝင်မှတ်ပုံတင်မည်ကို လူသိရှင်ကြား ထုတ်ဖော် ကြေညာသင့်သည်။ လိုအပ်ပါက ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်းများလည်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ဒုက္ခသည်စခန်းများတွင် ဖြန့်ချိရန် ကူညီဆောင်ရွက်နိုင်သည်။

ကျွန်ုပ်တို့ ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံ တိုင်းရင်းသားများ ဖြစ်ကြသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရွေးကောက်ပွဲ မတိုင်မီ ကျွန်ုပ်တို့ ရိုဟင်ဂျာများ၏ နိုင်ငံသားအခွင့်အရေးများကို ပြည်လည်ပေးအပ်ပြီး အထွေထွေရွေးကောက်ပွဲတွင် မဲပေးပါဝင်နိုင်သည့် အခွင့်အရေးများကိုလည်း ထိန်းသိမ်းထားပေးသင့်သည်။

လက်မှတ်ထိုးထားသည့် လူမှုအဖွဲ့အစည်းများ-

1. Rohingya Peace Innovation
2. Unity Rohingya Peace Initiative
3. Rohingya Women Empowerment and Advocacy Network
4. Rohingya Women for Justice and Peace
5. Rohingya Youth for Legal Action
6. Rohingya Student Union
7. Rohingya Student Network
8. Arakan Rohingya National Union
9. Rohingya Youth Association
10. Arakan Rohingya Society for Peace and Human Rights
11. Voice of Rohingya
12. Rohingya Women Education Initiative
13. Rohingya Children Education Center
14. Rohingya Youth Federation

မိတ္တူကို

(၁) သမ္မတရုံး၊ နေပြည်တော်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

(၂) အပြည်ပြည်ဆိုင်ရာ တရားရုံးချုပ် တရားသူကြီး၊ နယ်သာလန်နိုင်ငံ

(၃) Mr. Thomas H. Andrews (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်)